

Forgotten God (ပျောက်နေသောဘုရား)

ခရစ်တော်၏အမိန့်တော်ကို လိုက်နာသော ခရစ်တော်များ

ခေတ်သစ်ခရစ်ယာန်ဘာသာတရားရဲ့ သွန်သင်ချက်ကတော့ ခရစ်တော်ကို နှလုံးသားထဲ ခေါ်ဖိတ်လက်ခံလိုက်တာနဲ့ တပြိုင်နက် သန့်ရှင်းတော် ဝိညာဉ်တော်ရဲ့ဗဟိုဖွဲ့မင်္ဂလာကို တပီတည်းရရှိပြီးဖြစ်တယ်ဆိုတာပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗဟိုဖွဲ့မင်္ဂလာကိုရဖို့ လိုက်နာရုံအားလုံးလည်း တင်ပြကြ တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗဟိုဖွဲ့မင်္ဂလာကို ဖျောက်ထားပစ်ကြတယ်။ ထိုမင်္ဂလာမှ တဆင့် ပေါက်ဖွားဝေဆာလာမယ့် ဝိညာဉ်အသီး (ဝိညာဉ်ပကတိ စိတ်သဘောများ) ကိုလည်း နောက်ထပ်မျိုးဆက်သစ်တွေဆိုတာ ကြားတောင်မာကားဘူးကြတော့ပါဘူး။ ဆိုလိုရင်းက သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ နေ့စဉ်အသက်ရှင်ခြင်း အသက်တာမှာ အမှန်တကယ် ပါဝင်တာမျိုးမဟုတ်ပဲ ပါချင်လည်းရတယ်၊ မပါချင်လည်းရတယ် ဆိုတဲ့ ဖုံစံမျိုးမျိုးပြီး အသက်ရှင်ကြတော့တာပါပဲ။ အင်မတန် ဝမ်းနည်းစရာပါ။

ခရစ်တော်၏အမိန့်တော်

ဒီခေတ်သစ်ခရစ်ယာန်ဘာသာတရားရဲ့ သင်ကြားမှုများ (သို့မဟုတ်) ယုံကြည်ချက်များဟာ တမန်တော်ဝတ္ထုနဲ့ရေး၊ ခရစ်တော်ရဲ့သွန်သင်ချက်တွေ နဲ့ရေး ..ကိုက်ညီမှုလုံးဝမရှိပဲ အမှားအယွင်းတွေဖြစ်နေတယ်ဆိုတာကို ဒီဆောင်းပါးအားဖြင့် မီးမောင်းထိုးပြချင်တယ်။

မိတ်ဆွေ...ခရစ်တော်ဘုရားကို သိပ်ကိုချစ်လား?

ချစ်ရင် သူပြောတာတွေအားလုံးကို အကြွင်းမဲ့ သံသယမရှိ ယုံလား?

ယုံကြည်ရင် ဒီကျမ်းပိုဒ်တွေကို နှလုံးသွင်းလိုက်ကြရအောင်။ ဘုရား (သခင်ယေရှု) ကို သတ်မယ်ည မတိုင်ခင်ညကပေါ့...ဘုရားရှင်က သူ့ရဲ့တမန်တော်တွေ အားလုံးကို တုန့်လှုပ်ချောက်ချားစေတဲ့ လုံးဝမရှောင်လင့်ထားတဲ့ အချက်တစ်ချက်ဖြစ်တဲ့ စကားကြီးတစ်ခွန်းကို ပြောလိုက်တယ်။

ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီ သို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါလေွတ်မည်။ (ယောဟန်-၁၆:၇)

ဟုတ်ကဲ့...မိတ်ဆွေရယ်...ကျေးဇူးပြု၍ ဒုတိယအကြိမ် ကျွန်တော်နဲ့အတူ ပြန်ဖတ်လိုက်ကြရအောင်...။

ခရစ်တော်၏အမိန့်တော်ကို လိုက်နာသော ခရစ်တော်များ

ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီ သို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါလေွတ်မည်။ (ယောဟန်-၁၆:၇)

ဘုရားပြောတဲ့ နှုတ်ထွက်စကားဟာ ဘာလဲ? ခရစ်တော်ဘုရားပြောလိုက်တဲ့ အဲဒီအင်မတန် မယုံနိုင်စရာကောင်းတဲ့အချက်၊ အံ့အားသင့်စရာ အင်မတန်ကောင်းတဲ့အချက်က ဘာလဲ?

ဘုရားရှင်က သူ..ခရစ်တော်ရဲ့သာသနာပြုခြင်းထက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ သာသနာပြုခြင်းဟာ ကျွန်တော်တို့အတွက် ပိုပြီးအကျိုး ရှိမယ်လို့ နှုတ်ထွက်ပြောလိုက်ခြင်းပါပဲ။ တနည်းအားဖြင့် ယနေ့ ခရစ်တော်ရဲ့အသင်းတော်လို တစ်စားခေါ်ဝေါ်တဲ့ ယုံကြည်သူအားလုံးရဲ့ အသက်တာမှာ ခန္ဓာကိုယ်အားဖြင့် ခရစ်တော်တည်ရှိနေခြင်း၊ မေးမေးမြန်းမြန်း၊ စောင့်ရှောက်လမ်းပြခြင်း၊ စကားပြောခြင်းတို့ထက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့အတွက် ပိုပြီးအကျိုးရှိစေတယ်လို့ နှုတ်ထွက်ပြောပါတယ်။

စဉ်းစားကြည့်နော်...စကြာဝဠာတစ်ခုလုံးကိုဖန်ဆင်းတဲ့ အန္တနာတန်ခိုးရှင်ခရစ်တော်ဘုရားက မနက်ဖြန်သေမယ်။ ဥပ္ပဇ္ဈာယ်ဆရာကို သူကောင်းကင်ဘုံကိုတက်သွားပြီး နောက်ပိုင်းမှာ စေလွှတ်မယ်လို့ ဒီညမှာ ပြောလိုက်တဲ့အချိန်မှာ သူတပည့်တော်တွေ ဘယ်လိုခံစားကြရမလဲ? ဟ..ငါတို့ထင်တာကခရစ်တော်ပြီးလျှင်ပြီးတာပဲ။ နောက်ထပ်တစ်ယောက်လားမယ်တဲ့.....အကျိုးနည်း...ဘာတွေလဲ။ ထိုဥပ္ပဇ္ဈာယ်ဆရာကိုစေလွှတ်ခြင်းဟာ တို့တွေ့အတွက်လည်း ပိုအကျိုးရှိမယ်တဲ့။ ထိုဥပ္ပဇ္ဈာယ်ဆရာရဲ့ နာမတော်၌လည်း လူမျိုးတကာတို့ကို ဗဟိုဖွဲ့မင်္ဂလာ ပေးရမယ်တဲ့..စသည်ဖြင့်ပေါ့လေ။ သောမတိ မေးလိုက်လို့သာ ခရစ်တော်ဟာ ခမည်းတော်ဖြစ်တယ်ဆိုတာကို ခရစ်တော်နွတ်က ပြန်ဖြေကြားချက်ကို ကြားခြင်းအားဖြင့် ငါတို့တော့ ခမည်းတော်ကို သိလိုက်ပြီးဖြစ်လို့ အားလုံး OK ပဲလို့ ထင်နေတာ။ အခု နောက်တစ်ယောက်လားဦးမယ်တဲ့။ အဲဒီလာတဲ့ နောက်တစ်ယောက်ရဲ့ အမှုက ဘယ်တော့ပြီး မှာလဲ? သူဘယ်သူဆိုတာ ငါတို့ဘယ်လို သိနိုင်မှာလဲ။ ငါတို့ကကော သူ့ကို ကိုးကွယ်ရဦးမှာလား? ပညတ်တော် (၁၀) ပါးကနေ အချုပ်အခြာပညတ် (၂) ပါး ပြောင်းသွားပြီ။ အခု ဘယ်နှစ်ပါး ထပ်ပြောင်းဦးမလဲ? စသည်ဖြင့်ပေါ့လေ။ မိတ်ဆွေရယ်..အကျိုးပိုရှိစေဖို့ အားကိုးခိုလှုံရာ ပါငါကို ပေးတာပါ။ ထိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်ဟာ ယနေ့ ကျွန်တော်တို့အထံမှာ အသက်ရှင်နေနိုင်တာပေါ့။ မဟုတ်ရင် ဘယ်လိုလုပ်နေမလဲ။ လူ့ရဲ့ဇာတိ အမြင်ကျဉ်းတဲ့ သဘောလေးတွေပါ။ Short-sightedness and narrow minded ဘယ်တော့မှ အမြစ်မခံပါနဲ့ မိတ်ဆွေ...။ ယေရှုကိုကြည့် ရေတိုဘုရားလား! ရေရှည်ဘုရားလား!

အံ့အားသင့်သွားပြီး တွေဝေသွားသလား မိတ်ဆွေ! ဒါမှမဟုတ်... ‘ဟယ်.....နယူးယောက်မှာရှိတဲ့ ko Chris က... ဘာသာတရားအသစ် သွန်သင်တယ်တဲ့’ ဒါမှမဟုတ် ‘ဟာ.....သူရဲ့ ယူဆချက်က သန့်ရှင်းသောဝိညာဉ်တော်က ခရစ်တော်ထက်ပိုပြီး အရေးကြီးပြီး၊ သန့်ရှင်းသောဝိညာဉ်တော်ဟာ ခရစ်တော်ထက် သာတယ်တဲ့’ ..ဒီလိုတွေများ တွေးလိုက်မိပါသလား?

ကျွန်တော် ဘာသာအသစ်လည်းမသွန်သင်ပါဘူး။ ‘တစ် ဝင်’ လည်း မထောင်ပါဘူး။ ကျွန်တော်က သန့်ရှင်းသောဝိညာဉ်တော်ဟာ ခရစ်တော်ထက် ပိုသာတယ်၊ ပိုယုံကြည်သင့်တယ်။ ပိုတန်ခိုးကြီးတယ်လို့လည်း မပြောပါဘူး၊ မိတ်ဆွေ...။

အကယ်၍များ မိတ်ဆွေအံ့အားသင့်ပြီး တွေဝေသွားမယ်ဆိုရင် ခရစ်တော်ရဲ့ တပည့်တော်တွေ ဒီလိုမျိုးဖြစ်ခံမှာပဲဆိုတာနဲ့ထင် နားလည်ပေးပါ တယ်။ ခရစ်တော်ဘုရားကလည်း သူတပည့်တော်တွေ ဒီလိုခံစားရမယ်ဆိုတာကို ကြိုညီလွန်းလို့ စကားမလွှင်ခံပြီးမှ ပြောတာလေ ‘I Tell You The Truth’ လို့ အရင်ပြောပါတယ်။

ကဲ... မီးမောင်းထိုးပြချင်တဲ့ အချက်လေးတွေကို ဆက်ဖတ်ကြည့်ကြရအောင်။ သန့်ရှင်းသောဝိညာဉ်တော်က ရောက်လာပြီး ခရစ်တော် ဘုရားရဲ့အမှုတော်ကို လာရောက်လှည့်နှာဖွားတာမျိုးလား? မဟုတ်ပါဘူး။ ခရစ်တော်ကသာ ကမ္ဘာမြေကြီးကို လူဇာတ်ခံယူပြီး မလာခဲ့ဘူး၊ ပြီးတော့ ကားထိုင်မှာ အဖျိုးအောင်မလုပ်နိုင်ခဲ့ဘူးဆိုရင်.. သန့်ရှင်းသောဝိညာဉ်တော်ဟာလည်း ဒီကမ္ဘာကို ခရစ်တော်ရဲ့စေခိုင်းညွှန်ကြားချက်အတိုင်း လာလို့တောင်ရမှာ မဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လာရောက်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ခရစ်တော်ရဲ့လုပ်ရပ်တွေကို ထင်ရှားစေဖို့အတွက် တစ်ခုတည်းပါပဲ။ ခရစ်တော်ဘုရားက သန့်ရှင်းသောဝိညာဉ်တော်ကို ဥပဇ္ဈာယ်ဆရာဆိုတဲ့နာမည်လို့ တင်စားတယ်။ သူတပါးကို သမ္မာတရားကို သွန်သင်ပြီး၊ သမ္မာလမ်းထဲသို့ သွေးဆောင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ပါ။

ကောင်းပြီလေ... အခုတော့...ခရစ်တော်ဟာ သူ့ရဲ့အမှုတာဝန်ပြီးဆုံးပြီး။ သေမင်းကို အောင်နိုင်ခဲ့ပြီ။ ကားတိုင်မှာ အသေခွနဲ့ ကျွန်တော်တို့ကို ရွေး ဝယ်လိုက်ပြီးပြီ။ ကဲ...ပြီးတော့ ဘာဆက်လုပ်ကြမလဲ? ဒီလောကီလေးပဲလား? ဘယ်ကလာ ဟုတ်ရမှာလဲမိတ်ဆွေရယ်..ခရစ်တော်ရဲ့ကောင်းကင်ဘုံသို့ ပြန်တက်သွားပြီး သန့်ရှင်းသောဝိညာဉ်တော် ကြွရောက်လာခြင်းဟာ အင်မတန်ကို အရေးကြီးတဲ့အချက်ပါ။ ဒီအချက်ကို မမြင်ဖို့အတွက် စာတန်ကတော့ နည်းမျိုးစုံနဲ့ ဖိုးတောက်တပါပဲ။ ဝိညာဉ်မျက်စိကွယ်အောင် လုပ်တဲ့နည်းတွေထဲမှာ အထိရောက်ဆုံးက လှည့်ဖျားခြင်း (Deception) နဲ့ အာရုံပြောင်းခြင်း (Diversión) ပါပဲ။ သွားမဝမ်းနဲ့ မိတ်ဆွေ! အဲဒီ နေရာမှာ သူက အင်မတန်တော်လှန်းလှတယ်။

သာမာန်ယေဘုယျ ဘုရားကျောင်းတက်နေတဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ ယုံကြည်ချက်ကတော့ ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာ အသေခံပြီး (၃) ရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့တယ်..... ချီဆောင်ခြင်းလာမယ်.....ငါတို့က ငရဲလွတ်ထားပြီးပြီ..ဒီလောကီပဲပေါ့။

မေးပါရစေ..... ဘယ်မှာလဲကြွယ်ဝခြင်းအသက်တာ (Abundant Life)?

မေးပါရစေ..... ဘယ်မှာလဲ သင့်အသက်တာမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဝိညာဉ်ဆုကျေးဇူးတွေ?... ဟေ့ပြီအရေး အသားကို တိုက်ရိုက်ဘာသာပြန်တဲ့ အင်္ဂလိပ်ကျမ်းစာက

Fruit လို့သုံးတယ်။ Fruits မဟုတ်ဘူး။ မြန်မာလို ပြန်လိုက်လို့သာ ဝိညာဉ် ပကတိအသီးများ ဖြစ်ကုန်ရတာပါ။ ဆိုလိုတာက ‘၉ လုံးတည်းသော တလုံးတည်းပါ၊’ (ဟုတ်ကဲ့၊ ရိုလိုက်၊ ပျက်လိုက်၊ ပျောက်လိုက်၊ အခိုးခံရလိုက်နဲ့ပေါ့။)

မေးပါရစေ..... ခရစ်တော်ဟာ ဘယ်လိုနည်းနဲ့ သင့်ရဲ့အသက်တာထဲမှာ ဝင်ရောက်ကိန်းအောင်းနေတာပါလဲ? (သင်က သန့်ရှင်းသောဝိညာဉ်တော်ကို ဥပကွာပြုရင် ခရစ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သင့်အသက်တာမှာ ကျိန်းဝပ်တယ်ဆိုတာကို ဥပကွာပြုတာပဲပေါ့.....ရှင်းနေတာပါပဲ။)

ဒါကြောင့် ဥပဇ္ဈာယ်ဆရာကို ဥပကွာမပြုပါနဲ့ မိတ်ဆွေ။ ခရစ်ယာန်တော်တော်များများက ခရစ်တော်ရဲ့လုပ်ဆောင်ချက်အားလုံးမှာ သန့်ရှင်းသောဝိညာဉ်တော် ပါဝင်ခဲ့တယ်ဆိုတာ လုံးဝမသိကြဘူး။ ဒါမှမဟုတ် သိလည်း ဂရုမစိုက်ကြဘူး။ ကမ္ဘာဦး- ဝေး- ၁- ၂ ကို ကြည့်ပါ။ အစဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဲလဟာဖြစ်၏။ နက်နဲရာအပေါ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတယ်ဆိုတဲ့အချက်ကို ကြည့်ပါ။ မြန်မာလိုက ‘လှုပ်ရှားတယ်’ အင်္ဂလိပ်လိုက Move ဟေ့ပြလိုက D’rachaph (ကြက်မကြီးက ကြက်ကလေးတွေ မွေးလာအောင် အပေါ်ကနေ အာရုံပြုထိုင်ပြီး အနွေးခဲတ်ပေးခြင်းလုပ်ဆောင်ချက်)ပေါ့။

ဆိုလိုရင်းက သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားဖန်ဆင်းမယ့် ရေမျက်နှာပြင်ပေါ်မှာ ပျံဝနေပြီး ဘုရားရဲ့ဖန်ဆင်းခြင်း နှုတ်တော်ထွက်အမိန့်တော်ကို စောင့်နေတယ်။ ဘုရားက သူ့ရဲ့နွတ်ကနေ ဘာပြောမလဲ။ ပြောတာကို အားလုံးဖြစ်စေတဲ့ ပါဝါက သန့်ရှင်းသောဝိညာဉ်တော်ပါပဲ။ ကဲ.. ဆက်ကြည့်ပါ။ ကမ္ဘာဦးသဲမှာ ဘာဖြစ်သလဲ? ပထမဆုံးဆုံးသော ဘုရားရဲ့နွတ်ထွက်စကား ‘let There Be light’ ဒီစကားကို ကြားလိုက်တာနဲ့ သန့်ရှင်းသောဝိညာဉ်တော်က ချက်ချင်းပဲ အလင်းကို သူတန်ခိုးနဲ့ ဖြစ်စေပြီး ဖန်ဆင်းခြင်းစေတာတပါ။ ဒီလိုမျိုးနဲ့ပဲ ဖန်ဆင်းသမျှအရာအားလုံးကို ဘုရားရှင်က နှုတ်ထွက်စကားနဲ့ပြောတယ်။ သန့်ရှင်းသောဝိညာဉ်တော်က သူ့ရဲ့တန်ခိုးတော်နဲ့ နှုတ်ထွက်စကားအားလုံးကို ပြီးပြည့်စုံစေတာပါ။

ပြောမယ်ဆို.....

ခမည်းတော်ဘုရားရှင်က အရာအားလုံးကို သန္နေတည်စေတယ်။
သားတော်ခရစ်တော်ဘုရားရှင်က နှုတ်တော်ထွက် အမိန့်ပေးတယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားရှင်က အဲဒီ နှုတ်တော်ထွက်အမိန့် အားလုံးကို ဖန်ဆင်းပြီး ဖြစ်တည်စေတယ်။

သိပ်ရှင်းတဲ့အချက်ပါ။ ဘုရားရှင်ဟာ အရာအားလုံးကို ခရစ်တော်ရဲ့နှုတ်တော်ထွက်စကားမှတဆင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးတော်နဲ့ ဖန်ဆင်းတာပါ။ နှုတ်တော်ဘုရားရှင်က သားတော်ယေရှုခရစ်တော်ကို လောကကြီးထဲကို လူဇာတ်ခံယူဖို့ ထည့်သွင်းတော့မယ်ဆိုတာနဲ့က ဘာလုပ်သလဲ? ခရစ်တော်တည်းဟူသော နှုတ်ကပတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် မာရိဝမ်းထဲမှာ သန္နေတည်စေတာ မဟုတ်ဘူးလား။ ဘုရားကိုမွေးစေဖို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္နေတည်စေတာပါ။ ဒီအချက်တွေဟာ (၃) ပါးတစ်စုဘုရားကို သက်သေပြတဲ့ထောက်ခံချက်တွေပဲ။

ခမည်းတော်ဘုရား၊ သားတော်ဘုရားနဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆိုတဲ့ သုံးပါးတစ်ဆူ ဘုရားကို ကျွန်တော်တို့ကိုးကွယ်တာပါ။ (၃) ပါးလိုသာ ပြောတယ်။ တကယ်တမ်းကျတော့ သူတို့ဟာ တစ်ယောက်ပေါ်မှာတစ်ယောက် အားကိုးတိုင်ပင်ပြီးမှ အမှုတစ်ခုကို ဝိုင်းပြုကြတာပါ။ ခြိုပြီးအလုပ်လုပ်လို့ မရသလို၊ ခြိုပြီး နေလို့လည်းမရတဲ့ တစ်ယောက်တည်းပါ။ ခရစ်တော်ဟာ သူ့ရဲ့သာသနာကို သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဘီတ်သိတ်ပေး။ ဗဟိုဖွဲ့မင်္ဂလာပေးမှ အစပြုတာကို မှတ်ကျိုး စေချင်တယ်။ သင်ခန်းစာက အကယ်၍ ခရစ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်မပါဘဲ သူ့ဗာသာသူ သူ့ရဲ့သာသနာကို လုပ်တာမျိုး မဟုတ်ဘူးဆိုရင် ကျွန်တော်တို့လည်း ခရစ်တော်ကိုသို့ပဲ ဘုရားရဲ့သာသနာကို သန့်ရှင်းသောဝိညာဉ်တော်မပါဘဲ မလုပ်သင့်ပါဘူးမိတ်ဆွေ...။ မည်သူမဆို ကြွယ်ဝသောအသက်တာ (သို့မဟုတ်) ထိရောက်တဲ့ စဝ်ဂေလီလှုပ်ရှားမှုမျိုးကို သူ့ရဲ့အထံမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တန်ခိုးတော်မပါဘဲ မရနိုင်ပါဘူး။ မဆောင်ရွက်နိုင်ပါဘူး။ ဒါဟာ အဓိကသော့ချက်ပါပဲ မိတ်ဆွေ...။

Oh.. Leave the Holy Spirit alone!..... Just shout Grace, Grace, Grace!)
ကဲ.. ဒါဆိုရင် လူတော်တော်များများဟာ သန့်ရှင်းသောဝိညာဉ်တော်ကို ဘာလိုမျှစေ့ကိုထားကြတာလဲ? ဥပမာအားဖြင့်- Grace, Grace, Grace လိုYအော်နေပြီး Faithm, Faith, Faith ဘယ်ရောက်နေလဲ? ဒီလိုပဲ Jesus, Jesus, Jesus လို့အော်နေပြီး သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘယ်ပျောက်နေပါ သလဲ? ရှိတော့ရှိတယ်.. ချောင်းထိုးထားတာမျိုးပေါ့ဆိုတာမျိုးလား။ ကျမ်းစာကပြောတာတော့ ‘Not by my might, nor by power, but by my Spirit,” said the LORD of the host. (ဇာခရိ-၄:၆)။ သူ့ရဲ့ဝိညာဉ်တော်အားဖြင့် ခပ်သိမ်းသောအမှုကို ပြုတဲ့ဘုရားပါ။ မှန်ပါတယ် Grace ဆိုတဲ့ ကျေးဇူးတော်ကာလမှာ ကျွန်တော်တို့လူဖြစ်ပြီးနာခေါင်းနဲ့အသက်ရှုနေထိုင်နေကြတာ။

ဒါပေမယ့် စာတန်ဖုံးလိုက်တဲ့အချက်က ကျေးဇူးတော်ကာလဆိုတာ သန့်ရှင်းသောဝိညာဉ်တော်ကာလ ဆိုတာပါပဲ။ ကျွန်တော Grace ကို တစ်ဖက်သတ် မကောင်းပြောနေတာမဟုတ်ဘူးနော်။ ကျွန်တော် Grace လို့အော်နေတတ်တဲ့ ခရစ်ယာန်တွေမှာ ဖြစ်လေ့ရှိတတ်တဲ့ အတ္တဆန်တဲ့.. “ငါ့အတွက်၊ ငါ့အတွက်၊ ငါ့အတွက်” ဆိုတဲ့ စိတ်ခါတ်ကိုပြောတာပါ။ Selfishness (တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကို သိပ်တွက်တတ်တာမျိုး) ကို Grace (ကျေးဇူးတော်ပဲ) လို့ နာမည်မတပ်ပါနဲ့ မိတ်ဆွေ...။ ဘုရားဆီက အယူ...အယူ...အယူ ပဲရှိပြီး ဘုရားရဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းမိအောင် နေ့စဉ်များ လုပ်မိနေသလားဆိုတာ ပြန်ဆန်းစစ်ကြည့်ပါ။

Grace လို့ပြောပြီး Faith မပါရင် Salvation မရဘူးနော်။ လက်ခုပ်က နှစ်ဘက်တီးမှပြည့်တာ။ တစ်ဖက်က ဘုရားရှင်က လက်ကမ်းတယ်။ အဲဒါ Grace! ဒီဘက်က လူက လက်ပြန်ကမ်းမှ (Faith ရှိမှ) ကယ်တင်ခြင်းရမယ်။ ဒါပေမယ့် ဝမ်းနည်းလှစွာပဲ ဒီခေတ်တွေမှာ Faith အကြောင်း သင်တာ နည်းသထက်နည်းလာပြီး Grace ကိုသာ တအားခေတ်လာကြတယ်။ Faith (ယုံကြည်ခြင်း) ကို ဘာလိုသိပ်ပြီး မဟောကြတာလဲ? ကျမ်းစာထဲမှာ ကျွန်တော်အကြိုက်ဆုံး Faith ကိုပြောပါဆိုလျှင်.. ခရစ်တော်ရဲ့တမန်တော်တွေပဲ။ ရှင်ပြန်ထမြောက်ပြီး ရက်(၄၀) လူလောကမှာနေတဲ့ ခရစ်တော်က ‘ယေရှု့လင်’ ပြီ၊ မှာသွားပြီး သန့်ရှင်းသောဝိညာဉ်တော်ကို စောင့်ရမယ်လို့ မှာကြားတယ်။ ကဲ.. မိတ်ဆွေက တမန်တော်တစ်ယောက် ဖြစ်ပါပြီတဲ့..နေရာလဲကြည့်ရအောင်။ အခုသိပ်တန်ခိုးကြီးတဲ့ ဘုရားစစ်က ကောင်းကင်ဘုံကို ပြန်တက်သွားပြီး.. တခါမှလည်း မပြင်ဘူး။ မသိဘူးတဲ့ ဘာဆိုဘာမှန်းမသိတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ယေရှု့လင်ပြီ၊ မှာ ၄ဝတ်တင်ရယ်ပုတ်တင်တဲ့။ တတ်တတ်မှလျှင်ပဲ လာစောင့်နေကြတယ်။ မိတ်ဆွေ... ဘယ်လိုစဉ်းစားမလဲ။ တစ်ကိုလည်းကုန်ပြန်ပြီ။ တစ်ရက်လည်းကုန်ပြန်ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ အဓိဂ်အယောင်တောင်မတွေ့.. ဒီလိုနဲ့ ရက်တွေကုန်ဆုံးလာပြီး ဘာမှန်းမသိတဲ့ ဒီသန့်ရှင်းသောဝိညာဉ်တော်ကို လာစောင့်နေကြရတာ ဘယ်လိုလုပ်အမိတ္တိုယ်ရှိမှာလဲလို့ စဉ်းစားမိမှာပဲ မဟုတ်ဘူးလား။ ဒါပေမယ့်လေ.. Faith ကြောင့်ပဲပေါ့။ စောင့်လို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက် ကြွလာတဲ့အခါမှာ အဲဒီဆင်းလာတဲ့နေရာ (စောင့်နေတဲ့နေရာ) မှာရှိနေလို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗဟိုဖွဲ့မင်္ဂလာကိုရပြီး အံ့မခန်းပြောင်းလဲမှုတွေ ဖြစ်ကုန်ကြတာမဟုတ်ပါလား...။

ကျွန်တော်တော့ ခပ်ပြင်းပြင်းလေး ပြောချင်တယ်။ ကလောင်စွမ်းပြတာမဟုတ်ပါဘူး။ ရင်ထဲကလာတဲ့စေတနာပါ။ ကဲ...မပြောပြီ.. သန့်ရှင်းသောဝိညာဉ်တော်ရဲ့သာသနာပြုခြင်း (သို့မဟုတ်) နေ့စဉ်အသက်တာ ပါဝင်ခြင်းကို လူတွေအကြီးအကျယ်ပြင်းဆန်တဲ့ နံ့ပါတ်တစ်အချက်က သန့်ရှင်းသော ဝိညာဉ်တော်ဟာ ဒီလူတွေရဲ့အသက်တာမှာ ဘာပါဝါမှမရှိဘူးဆိုတာကို ထောက်ပြလို့ပါ။ ကဲ..ရှင်းတယ်ဟုတ်..။ အဲဒီလို ထောက်ပြပြီးပြီဆိုရင် မကြာခင်ပဲ ဒီလူတွေကို ပြောင်းလဲဖို့ သန့်ရှင်းသောဝိညာဉ်တော်က စတင်လုပ်ဆောင်တော့တာပါပဲ။

ပြောင်းလဲရမယ်..ဟွန်း..ဒီအချက်ကို ကြိုက်ကိုမကြိုက်ပါဘူးဆိုတဲ့ ဇာတိစိတ်ကစပြီး တိုက်ခိုက်တော့တာပဲ။ Comfort Zone ကိုလည်း မဖွန်နိုင်သလို၊ ပျင်းလည်း ပျင်းတယ်လေ။ Abundant Life မရရင်နေပါ။ ရိုတာနဲ့ပဲ အေးအေးစားပါရစေဆိုတာမျိုးပေါ့။ ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲပြီး ရင့်ကျက်တဲ့ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်လာဖို့ တာဝန်ယူချင်စိတ် ရှိကိုမရှိလိုလဲလေ။

အဲဒီ ကိုယ့်တာဝန် ကိုယ်မယူတတ်တဲ့စိတ်ဟာ နောက်ဆုံးကျတော့ ဘယ်မှာဆုံးသလဲသိလား? ဘုရားအပေါ်ပုံရခြင်းမှာ အဆုံးသတ်တာပါပဲ။ ကမ္ဘာ-၃း မှာကြည့်။ ‘It’s that woman that you gave me’ ဆိုက်။ ဘုရားကို အာဒံ ပြန်ပက်တဲ့ စကားလေ။ ဒါပေမယ့် ဘုရားရဲ့ စီရင်ဆုံးဖြတ်ချက်ကတော့ ရှင်းပါတယ်။ ဘယ်သူမျှ မိမိမှုဘို့ မစားနဲ့ဆို မစားနဲ့လေ။ စားမိတဲ့ အကျိုးထက် အတိုင်း အာဒံက သူ့တာဝန်သူယူရတော့တာပဲ။

အဲဒီတမန်တော်တွေရဲ့ ယုံကြည်ခြင်းကို ယုံကြည်ခြင်းအားလုံးထဲမှာ ကျွန်တော်အကြိုက်ဆုံးပဲ။ မမြင်ရသေးတဲ့အရာကို ယုံတယ်။ ဘုရားစကားကို နားထောင်ခြင်းအားဖြင့် တန်ခိုးထားကြောင်း ပြသတယ်။ ယုံ၍စောင့်နေကြလို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗဟိုဖွဲ့မင်္ဂ တမန်တော်တွေရသလိုမျိုးပဲ ချီဆောင်ခြင်းမှာဖြစ်မှာ။ ယုံ၍ ခရစ်တော်ရဲ့ချီဆောင်ခြင်းကို စောင့်နေကြမှသာ သန့်ရှင်းသောဝိညာဉ်တော်နဲ့အတူ ချီဆောင်ခြင်းကိုခံရပြီး။ ခရစ်တော်စောင့်နေတဲ့ အာကာသ ကောင်းကင်ဆီသို့ ပျံတက်နိုင်ကြမှာ မဟုတ်ဘူးလား။

သောမကလည်း၊ အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်၏။ (ယော-၂၀း၂၈) အရ သောမက နှုတ်မှနောက်ဆုံး ဘာ ဝန်ခံသွားရသလဲ။ အဲဒီလို နှုတ်က ဝန်ခံလိုက်ခြင်းကြောင့်သာ ရောမ-၁၀၃-၁၀ အရ သူ ကယ်တင်ခြင်းကို ရလိုက်တာပါ။ ကယ်တင်ခြင်းရရှိပေမယ့် ဒုတိယအဆင့်ဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ဆိုမှ ဘီတ်သိက်ပေးခြင်း (သို့မဟုတ်) ပါဝါ ရေရှိသေးပါဘူး။ ဒါကြောင့် ခရစ်တော်ကိုယ်တိုင်က ယေရှု့လင်ပြီ၊ မှာ သန့်ရှင်းသောဝိညာဉ်တော်ကို သွားစောင့်ဖို့ စေခိုင်းတာပါ။

ပြောမယ်ဆို ခရစ်တော်ကိုယ်တိုင်က သူတမန်တော်တွေနဲ့ ယုံကြည်သူတွေအားလုံးကို အဆင့်(၁) ဖြစ်တဲ့ ကယ်တင်ခြင်း ရရှိပြီးရင် အဆင့်(၂) ဖြစ်တဲ့ ဝိညာဉ်တော်နဲ့ပြည့်စေခြင်းအသက်တာ ရရှိဖို့ လိုအပ်တယ်လို့ သင်ကြား ပြောကြားနေခြင်းပါ။ မလိုရင် ခိုင်းပါ့မလား... မိတ်ဆွေ။ မလိုရင် ဘာကြောင့်များ သန့်ရှင်းသောဝိညာဉ်တော်ကို လောကီအောင် လောကီအောင် မလေ့တတ်ဘူး။ ဒီက ကား တင်ခြင်းသာရရှိပြီး ဘုရားထံမှလာတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဘီတ်သိက်ပေးခြင်း ဗဟိုဖွဲ့မင်္ဂလာကို မရသေးရင်တော့ မိတ်ဆွေရဲ့အသက်တာဟာ မီးစာမကုန်အောင် ပြည့်ဖြည်းလေး အသက်ရှုနေရတဲ့ ခရစ်ယာန်အသက်တာမျိုးပါ။ ကဲ.. အဲဒါဆို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂလာကို ခံယူရရှိပြီးတဲ့နောက်ပိုင်း တမန်တော်တွေ ဘာဖြစ်ကုန်ကြသလဲ။ ဘယ်လိုပြောင်းလဲသွားသလဲ။ ကြည့်ရအောင်...။

တမန်တော်၁၈မှာ ခရစ်တော်က.....

ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊သင်တို့သည် တန်ခိုးကိုခံရ၍ယေရုရှလင်မြို့၊ မှစသော ယုဒပြည်၊ ရှုမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင်ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။ (တမန်၁၈)

ဌာည့်နော်! သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂ နံ့ယူပြီးသာ ဘုရားရဲ့ ဘီတ်သိက်ပေးခြင်း ကောင်းကြီးမင်္ဂလာ (သို့မဟုတ်) ပါဝါအရှိန်တန်ခိုးများကို သင်ရရှိမှာပါ။ ထိုသို့ ရရှိပြီးမှသာလျှင် သင်သိကျမ်းပြီးတဲ့ နေရာဒေသ (ယေရုရှလင်မြို့) မှစ၍ ထိုမှတဆင့် သင်မသိကျမ်းသေးသော ယုဒပြည်၊ ရှုမာရ်ပြည် မြေကြီးတပြင်လုံးကို စဝ်ဂေလီဖြန့်စေဖို့ သိပ်တိကျတဲ့ မဟာဗျူဟာနည်းနဲ့ နည်းဗျူဟာကိုပေးပြီး အမှုတော်ကို လုပ်ခိုင်းတာပါ။ အာမ.. .။

ပါဝါတွေကတွေ့ပုံနေမှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဆင်းသက်ကြွလာတဲ့ဗဟိုဖွဲ့မင်္ဂလာကို ခံရပြီးနောက်ပိုင်းမှာတော့ တမန်တော်တွေအားလုံးဟာ ဗဟိုဖွဲ့မင်္ဂလာအောင် လောကီအောင် စဝ်ဂေလီဟောကြားကြတော့တာပဲ။ ဘာတွေဖြစ်ကုန်သလဲမိတ်ဆွေ... ရှင်းပါတယ်။ ခရစ်တော်ရဲ့ နှုတ်ထွက်စကားအတိုင်း ဖြစ်ကုန်တာလေ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂလာ ‘ဆိုတဲ့ ခရစ်တော်ရဲ့ နှုတ်ထွက်စကား အတိုင်းပဲပေါ့။ အရေးကြီးတဲ့အချက်လေးကို ထပ်မံတင်ပြပါရစေ။ ဒီလိုပျံ တာ ရှုမာရ်လမ်းတွေကို တရားဟောပြီးတဲ့နောက် တစ်မြို့လုံးဟာ ခရစ်တော်ကိုလက်ခံယုံကြည်ပြီး ရေထဲမှာ နစ်ခြင်းခံသွားကြတယ်။ ကယ်တင်ခြင်းရလိုက်ပါတယ်မိတ်ဆွေ။ လူမအောင်ပေါ့။

ဒါပေမယ့် ကျမ်းစာကဆက်ပြောတာကတော့ တမန်တော်ခံ၁၅-၁၆ အရ...

ထိုမြို့သူမြို့သားတို့သည် သခင်ယေရု၏နာမည် ဗဟိုဖွဲ့မင်္ဂ၍သူ့အပေါ်၌ တစ်တယောက်သော အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော် မမူသေးသည်ဖြစ်၍ တမန်တော်တို့သည်ရောက်ကြလျှင်၊ ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့အဖို့ဆုတောင်း၍-

သိပ်ကိုကောင်းတဲ့အချက်ပါ။ ခရစ်တော်ကို လက်ခံယုံကြည်ပြီး နစ်ခြင်းခံယူလိုက်လို့ ဒုတိယမွှေးခြင်းခံလိုက်ပေမယ့် ဒီ ရှုမာရီလူမျိုးတွေဟာ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ခြင်း အသက်တာမျိုး မရရှိသေးပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂလာကို ခံယူဖို့ လိုနေပါသေးတယ်ဆိုတဲ့အချက်ကို ရှင်းရှင်းကို ဖော်ပြလိုက်တာပါပဲ။ ဒီအချက်ကို တမန်တော်၁၉ မှာ ထပ်ပြီးပြောပြနေတယ်။ ပေါ့လုဟာ ယုံကြည်သူနောက်လိုက်တွေဆိုမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂလာကို ရှိပုံတားမိလိုက်တာပဲ။ ဒါကြောင့် ဒီအချက် ပြီးပြည့်စုံစေဖို့ ပိုင်းပြီးဆုတောင်းပေးလိုက်ကြတဲ့အခါမှာတော့ ကိုယ့်ပြည်သူနောက်လိုက်တွေ ဘာတွေဖြစ်ကြပါသလဲလို့ ဟုတ်တဲ့ .. မှန်ပါတယ်။ အခြားသောဘာဝစကားတွေနဲ့ပြောနေပေးပြီး ချက်ချင်းအခါမှာတော့ ဒီယုံကြည်သူနောက်လိုက်တွေ ဆုတောင်းအပြီးမှာတင်ပဲလေ။ မှတ်ချက်ကတော့ ကျွန်တော်တို့အသက်တာမှာ ဘုရားရဲ့ ပါဝါတန်ခိုးများ ရရှိစေဖို့အတွက် (သို့မဟုတ်) ကြွယ်ဝလှဲ့ပယ်တဲ့အသက်တာ (သို့မဟုတ်) မီးလျှံဟုန်းဟုန်းတောက်လောင်နေတဲ့အသက်တာ ရရှိဖို့အတွက်ကတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဗဟိုဖွဲ့မင်္ဂရရှိပြီး၊ ဝိညာဉ်တော်နဲ့ပြည့်မှ ဖြစ်ကိုဖြစ်မယ်ဆိုတာပါပဲ။

ဥပကွာပြုပြီး၊ ကျွန်တော်တို့မေ့ထားတဲ့ ဘုရားကတော်လည်း တကယ်တမ်း ကျွန်တော်တို့နဲ့ အတူရှိနေပြီး စောင့်ရှောက်နေတာ မဟုတ်ပါလား မိတ်ဆွေ။ ရေသာသနူ

Chris Htet Naing U

(ဆက်ရန်)